

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
 အမျိုးသားအပင်မျိုးသစ် အကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီ
အမိန့်ကြော်ငြာစာအမှတ် /၂၀၁၉
 ၁၃၈၁ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်
 (၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်)

အပင်မျိုးသစ်စစ်ဆေးခြင်းဆိုင်ရာနည်းပညာကော်မတီဖွဲ့စည်းခြင်း

၁။ အမျိုးသား အပင်မျိုးသစ်အကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီသည် အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၇ ပုဒ်မခွဲ(ဃ) နှင့် ပုဒ်မ ၄၄ ပုဒ်မခွဲ(ခ) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ အပင်မျိုးသစ်စစ်ဆေးခြင်းဆိုင်ရာ နည်းပညာကော်မတီကို အောက်ပါအတိုင်းဖွဲ့စည်းလိုက်သည် -

- | | | |
|-----|---|--------------|
| (က) | ညွှန်ကြားရေးမှူးချုပ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန | ဥက္ကဋ္ဌ |
| (ခ) | ညွှန်ကြားရေးမှူးချုပ်
စိုက်ပျိုးရေးဦးစီးဌာန | ဒုတိယဥက္ကဋ္ဌ |
| (ဂ) | ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ)
စိုက်ပျိုးရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ဃ) | ဒုတိယညွှန်ကြားရေးမှူးချုပ် (တိုင်းဒေသကြီး/ ပြည်နယ်)
စိုက်ပျိုးရေးဦးစီးဌာန | အဖွဲ့ဝင် |
| (င) | ညွှန်ကြားရေးမှူး
စပါးနှင့်အခြားနှံစားသီးနှံဌာနခွဲ
စိုက်ပျိုးရေးသုတေသနဦးစီးဌာန | အဖွဲ့ဝင် |
| (စ) | ညွှန်ကြားရေးမှူး
ဆီထွက်နှင့်ပဲမျိုးစုံသီးနှံဌာနခွဲ
စိုက်ပျိုးရေးသုတေသနဦးစီးဌာန | အဖွဲ့ဝင် |
| (ဆ) | ညွှန်ကြားရေးမှူး
စက်မှုသီးနှံ၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံဌာနခွဲ
စိုက်ပျိုးရေးသုတေသနဦးစီးဌာန | အဖွဲ့ဝင် |
| (ဇ) | ညွှန်ကြားရေးမှူး
ဇီဝနည်းပညာ၊ မျိုးစေ့ဘဏ်နှင့် သီးနှံကာကွယ်ရေးဌာနခွဲ
စိုက်ပျိုးရေးသုတေသနဦးစီးဌာန | အဖွဲ့ဝင် |

- (ဈ) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
ဝါနှင့်ပိုးချည်ပညာပေးရေးနှင့်နည်းပညာဖွံ့ဖြိုးရေးဌာနခွဲ
စိုက်ပျိုးရေးဦးစီးဌာန
- (ည) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
ရော်ဘာနှင့်ကော်ဖီသီးနှံနည်းပညာပေးရေးနှင့်
နည်းပညာဖွံ့ဖြိုးရေးဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန
- (ဋ) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
နှစ်ရှည်ပင်များပညာပေးရေးနှင့်နည်းပညာဖွံ့ဖြိုးရေးဌာနခွဲ
စိုက်ပျိုးရေးဦးစီးဌာန
- (ဌ) ပါမောက္ခ အဖွဲ့ဝင်
အပင်မျိုးမွေးမြူရေး၊ဇီဝကမ္မဗေဒနှင့်ဂေဟဗေဒဌာန
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
- (ဍ) ပါမောက္ခ အဖွဲ့ဝင်
ဥယျာဉ်ခြံသီးနှံနှင့် စိုက်ပျိုးဇီဝနည်းပညာဌာန
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
- (ဎ) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
မျိုးစေ့ဌာနခွဲ
စိုက်ပျိုးရေးဦးစီးဌာန
- (ဏ) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
ဥယျာဉ်/ဇီဝဌာနခွဲ
စိုက်ပျိုးရေးဦးစီးဌာန
- (တ) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
သစ်တောသုတေသနဌာန
သစ်တောဦးစီးဌာန
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
- (ထ) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
ဖွံ့ဖြိုးရေးသုတေသနဌာနခွဲ
ငါးလုပ်ငန်းဦးစီးဌာန
- (ဒ) ပြင်ပကျွမ်းကျင်ပညာရှင်တစ်ဦး အဖွဲ့ဝင်
အပင်မျိုးမွေးမြူသူတစ်ဦး (ကိုယ်ပိုင်/ကုမ္ပဏီလုပ်ငန်း)
- (ဓ) ဒုတိယညွှန်ကြားရေးမှူးချုပ် အတွင်းရေးမှူး
စိုက်ပျိုးရေးသုတေသနဦးစီးဌာန

(န) သုတေသနအရာရှိ
အပင်မျိုးသစ်အကာအကွယ်ပေးရေးဌာနစု
စိုက်ပျိုးရေးသုတေသနဦးစီးဌာန

တွဲဖက်အတွင်းရေးမှူး

၂။ အပင်မျိုးသစ်စစ်ဆေးခြင်းဆိုင်ရာနည်းပညာကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(က)အမျိုးသားအပင်မျိုးသစ် အကာအကွယ်ပေးရေးဆိုင်ရာဗဟိုကော်မတီ၏ တာဝန် ပေးချက်အရ အသိအမှတ်ပြုလက်မှတ်ရရှိရန်လျှောက်ထားလာသော အပင်မျိုးသစ်ကို အောက်ပါအချက်များပေါ်တွင်အခြေခံ၍ စစ်ဆေးပြီး စိစစ်တွေ့ရှိချက်များကို စာတမ်း ပြုစု၍သဘောထားမှတ်ချက်နှင့်အတူ အမျိုးသားအပင်မျိုးသစ်အကာအကွယ်ပေးရေး ဆိုင်ရာဗဟိုကော်မတီသို့ တင်ပြရမည်။

(၁)ကာကွယ်သည့် အခွင့်အရေးရရှိရန် လျှောက်ထားလာသော အပင်မျိုးသစ်သည် ဥပဒေ ပုဒ်မ ၁၀ ပုဒ်မခွဲ(က)ပါသတ်မှတ်ချက်များအတိုင်း မျိုးအသစ် ဟုတ်/မဟုတ်

(၂)အပင်မျိုးသစ်အဖြစ် လျှောက်ထားလာသော အပင်မျိုးသည် အများလက်ခံ သိရှိထားသည့် အခြားမည့်သည့်မျိုးများနှင့်မဆို သိသာစွာကွဲပြားခြားနားသည့် ထူးခြားသော လက္ခဏာရှိ/မရှိ

(၃)အပင်မျိုးသစ်အဖြစ်လျှောက်ထားလာသောအပင်မျိုးသည်စိုက်ပျိုးထုတ်လုပ် ရာတွင် ပတ်ဝန်းကျင်ကြောင့်ဖြစ်ပေါ်နိုင်သည့် ကွဲလွဲချက်များမှအပကျန် ထူးခြား သည့် လက္ခဏာများကို ညီညာစွာဖော်ပြနိုင်ခြင်းရှိ/မရှိ

(၄)အပင်မျိုးသစ်အဖြစ် လျှောက်ထားလာသော အပင်မျိုးသည် သားဆက် အဆင့် ဆင့် မျိုးပွားရာတွင် ယင်း၏ထူးခြားသော သွင်ပြင်လက္ခဏာများကို တည်ငြိမ်စွာ ဖော်ပြနိုင်ခြင်း ရှိ/ မရှိနှင့်

(၅)အပင်မျိုးသစ်ကို အမည်ပေးရာတွင်သတ်မှတ်ချက်များနှင့်အညီ အမည်ပေး ခြင်း ရှိ/ မရှိနှင့် အပင်မျိုးသစ်သည် သဘာဝပတ်ဝန်းကျင်နှင့် ဗီဇမျိုးစုံမျိုးကွဲ များကို ထိခိုက်နိုင်ခြင်း ရှိ/မရှိ တို့ကို စစ်ဆေးရမည်။

(ခ)အမျိုးသားအပင်မျိုးသစ် အကာအကွယ်ပေးရေးဆိုင်ရာဗဟိုကော်မတီ အတည် ပြုပြီး သော အပင်မျိုးသစ်များကို မျိုးမှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ပြီး အများပြည်သူသိရှိ နိုင်ရန် အခါအားလျော်စွာထုတ်ပြန် ကြေညာပေးရမည်။

(ဂ)အပင်မျိုးသစ် ဟုတ်/မဟုတ် စစ်ဆေးရာတွင်အသုံးပြုသည့် လမ်းညွှန်စာအုပ် (Test Guide Line)များတွင်ပါဝင်သည့် သီးနှံအရည်အချင်းလက္ခဏာများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်း၊ မျိုးသစ် ဟုတ်/မဟုတ် စစ်ဆေးသည့် စမ်းသပ်ကွက်ဆိုင်ရာ နည်းပညာများကို အပြည်ပြည်ဆိုင်ရာ အပင်မျိုးသစ်အကာအကွယ်ပေးရေးအဖွဲ့ဝင်နိုင်ငံများနှင့် ညှိနှိုင်း၍ အကောင်အထည်ဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမည်။

(ဃ)အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေနှင့်အညီ သက်ဆိုင်ရာလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရန်လိုအပ်သည့် မှတ်တမ်းများအားလုံးကို ထိန်းသိမ်းထားရှိရမည်။

ဥက္ကဋ္ဌ

အမျိုးသားအပင်မျိုးသစ်အကာအကွယ်ပေးရေးဆိုင်ရာဗဟိုကော်မတီ

စာအမှတ် ၊ PVP / ၂၀၁၈-၂၀၁၉ /
ရက်စွဲ ၊ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်
ဖြန့်ဝေခြင်း

နိုင်ငံတော်သမ္မတရုံး

သမ္မတဦးစီးရုံး

ဒုတိယသမ္မတ(၁)ဦးစီးရုံး

ဒုတိယသမ္မတ(၂)ဦးစီးရုံး

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

ပြည်ထောင်စုလွှတ်တော်ရုံး

ပြည်သူ့လွှတ်တော်ရုံး

အမျိုးသားလွှတ်တော်ရုံး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး

ပြည်ထောင်စုဝန်ကြီးဌာနအားလုံး

ပြည်ထောင်စုရှေ့နေချုပ်ရုံး

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး

နေပြည်တော်ကောင်စီရုံး

တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ရုံးများအားလုံး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

သက်ဆိုင်ရာပုဂ္ဂိုလ်များ

ညွှန်ကြားရေးမှူးချုပ်

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန

ဤဝန်ကြီးဌာနရှိဦးစီးဌာနအားလုံး

} မြန်မာနိုင်ငံပြန်တမ်းအပိုင်(၁)တွင်
ထည့်သွင်းကြော်ငြာပေးပါရန်။

အမိန့်အရ

(နိုင်ကြည်ဝင်း)

အတွင်းရေးမှူး

အမျိုးသားအပင်မျိုးသစ်အကာအကွယ်ပေးရေးဆိုင်ရာဗဟိုကော်မတီ